

毛,雨后春笋般地出现

မှို နှိ နှိ <hmo byu> = ဖက်ဆွတ်မှို

မှိုသိမ် နှိ <hmo dhein> 子囊菌

မှိုအင်ဥ နှိ <hmo in u'> = အင်မှို

မှိုးတိုးမှောင်တောင် ကဝါ <hmo: do: hmaun daun> 昏暗不明: နံနက်စောစော ~ ဖြစ်ခိုက်တွင်လယ်ထဲသို့ဆင်းကြသည်။ 清晨天刚朦朦亮的时候就下地干活。

မှိုးမှိုးမှောင်မှောင် ကဝါ <hmo: hmo: hmaun hmaun> = မှိုးတိုးမှောင်တောင်

မှက် နှိ <hmet> 【动】虻,牛虻 (gadfly)

မှက်ဂှု နှိ <hmet kh-yu'> 【医】鹅口疮(患者多为幼儿)

မှက်ခြင်ယင်ရဲ နှိ <hmet khyin yin ye:> 虻、蝇、蚊之统称, 蚊蝇

မှောက် I နှိ <hmaut> (合)面前, ရှေ့ ~ 面前 / မျက် ~ 眼前, 目前 II ကါ <hmaut> ①俯伏, 趴: ~ လဲသည်။ 脸朝下仆倒。 / ဝမ်းလျား ~ နေသည်။ 趴着。 ②翻转: အိုးကို ~ ထားသည်။ 把锅翻过来。 ③倾覆, 翻倒: ကား ~ သည်။ 汽车翻了。 ④混乱, 败坏: အကြံ ~ သည်။ 计谋失败。 / ကံ ~ သည်။ 运气坏, 倒霉。 / ပညာ ~ သည်။ 学业未竟。 / နိုင်ငံ ~ သည်။ 国家大乱。

မှောက်ကျ ကါ <hmaut kya'> 翻了; (锅、碗)打翻了

မှောက်ခိုးမှောက်ခုံ ကဝါ <hmaut khi: hmaut khon> (罕) 颠三倒四

မှောက်ခုံ ကဝါ <hmaut khon> 俯卧, 趴着: အချို့သောသူများ ကား ~ အိပ်လေ့ရှိကြ၏။ 有些人睡觉喜欢俯卧。 / ~ လဲ၍ခူးပြသည်။ 向前栽倒, 膝盖皮擦破了。

မှောက်ချ ကါ <hmaut khya'> 扑倒, 趴下

မှောက်တော် နှိ <hmaut taw> (古)皇帝

မှောက်မှား ကါ <hmaut hma:> ①错, 犯错误: ~ သောအပြုအမူ 错误的行为(行动、举动) / ကြောက်လန့်ပြီးမှောက်မှောက်မှားမှားပြောဆိုသည်။ 因为害怕胡说一通。 ②乱搞男女关系: လင်ရှိမယားနှင့် ~ ခြင်းသည်စာရိတ္တပျက်ပြားခြင်းဖြစ်သည်။ 与有夫之妇乱搞男女关系是道德败坏的表现。

မှောက်လျားထိုး ကါ <hmaut ya: hto:> = ဝမ်းလျားထိုး

မှောက်လျက် နှိ <hmaut yet> 面向下, 脸朝下: ~ အိပ်သည်။ 趴着睡。 / ~ လဲသည်။ 摔了个大马趴。

မှောက်လှန် ကါ <hmaut hlan> 推翻; 翻转: လောကကြီးတခုလုံးကို ~ ဖစ်လိုက်သလိုပြည်သူတို့၏ဘဝဟောင်းနှင့်ဘဝသစ်အကွာကြီးကွာသွားသည်။ 人民的新旧生活之差别犹如天翻地覆一般。

မှောက်သွန် ကါ <hmaut thun> 翻倒, 倾覆

မှောက်အိပ် ကါ <hmaut eit> 俯卧: ~ ထဲအကျင့်ရှိတယ်။ 有趴着睡的习惯。

မှင် နှိ <hmin> ①装得逼真的姿态、样子: သူက ~ ကောင်း

ကောင်းနဲ့ပြောနေတယ်။ 他煞有介事地说着。 ②演唱者或演奏者应有的神态 ③短而硬的毛: ဝက် ~ ဘီး (猪鬃毛制的)毛刷 ④弯琴系弦板架

မှင်ကြက် ကါ <hmin kyet> 儿童睡梦中坐起: ကလေးက ~ ပြီးအိပ်ရာကထထိုင်နေတယ်။ 小孩睡梦中起来坐着。

မှင်စာ နှိ <hmin za> 小妖, 小鬼

မှင်စာသင့် ကါ <hmin za thin'> (罕) 梦游

မှင်ဆံ နှိ <hmin hsan> (马、狮等动物的)鬃毛, 鬣毛

မှင်တက်မိ ကါ <hmin tet mi'> ①惊呆, 呆住了: သူက ~ သလိုစိုက်ငေး၍ကြည့်နေလိုက်၏။ 他惊呆了。 ②(中邪似地)果实不能成熟: ငှက်ပျောသီးများ ~ ရှိမမှည့်ပဲနေသည်။ 许多香蕉像中了魔似地熟不起来。

မှင်ဘီး နှိ <hmin bi:> 毛刷

မှင်မောင်း နှိ <hmin maun:> 演唱者或演奏者应有的神态

မှင်ခိုး နှိ <hmin yo:> ①马脖子 ②缅甸弯琴系弦板(见စောင်းကောက် 图) ③多面体宝石上的棱

မှင်သေ နှိ <hmin thei> (举止)严谨, 无疏漏, 无懈可击: မျက်လှည့်ပြရာတွင် ~ သို့လိုသည်။ 耍魔术需要严谨没有疏漏。

မှင်သေသေ ကဝါ <hmin thei dhei> 一本正经: ~ နှင့်လိမ့်ညာသွားသည်။ 装得一本正经地进行了欺骗。

မှောင့် ကါ <hmaun'> 捣乱, 扰乱, 作祟: မြို့ပူရာကင်း ~ ။ (成)闹蛇害的地方, 蜈蚣还来作祟, (喻)祸不单行

မှောင့်ရောင့် ကါ <hmaun' yaun'> = မှောင့်

မှောင့် I နှိ <hmaun> 黑暗, 黝黑: ~ လိုက်တာမဲလို။ 夜黝黑黝黑的。 II နှိ <hmaun> ①黑暗, 昏暗 ②愚昧

မှောင့်ကျ ကါ <hmaun kya'> 黝黑

မှောင့်ကြီးကျ ကါ <hmaun gyi: kya'> ①天昏地暗: မိုးအုံ့ပြီး ~ နေ၏။ 天色阴沉昏暗。 ②黑暗: ပဒေသရာဇ်ခေတ်ကား ~ နေသောခေတ်ဖြစ်သည်။ 封建时代是黑暗的时代。

မှောင့်ကြီးမည်းကြီး နှိ <hmaun gyi: me: gyi:> 黑暗: ~ ထဲမသွားနဲ့။ 别往黑暗的地方去。

မှောင့်ကွယ် နှိ <hmaun gwe> 暗处

မှောင့်ခို I နှိ <hmaun go> 黑市商人, 走私贩, 投机倒把分子 II ကါ <hmaun kho> ①躲在暗处 ②走私, 搞黑市交易: ~ နေသည်ကိုလက်ဆုပ်လက်ကိုင်ဖမ်းမိသည်။ 走私活动被当场破获。 / ~ ဈေး: 黑市 / ~ ပစ္စည်း: 黑市商品 / ~ လုပ်ငန်း: 黑市买卖, 黑市勾当 / ~ သမား: 黑市商人, 走私贩

မှောင်ချ ကါ <hmaun khya'> ①熄灯, 灯火管制: အခန်းကို ~ ပြီးမှရပ်ရှင်စပြသည်။ 屋子关灯后才开始放映电影。 ②(喻)封锁消息: ဤကိစ္စကိုမည်သူမျှမသိရလေအောင် ~ ထားခဲ့သည်။ 把这件事封锁起来不让任何人知道。 / စစ်သတင်း